

မူပြာ နှ၊ <mwe: bya> 灰色，灰暗色
 မူပြာကျ က၊ <mwe: pya kya'> 一贫如洗，贫困；ရေဘေးကြောင့်ဆင်းရဲသားများပို၍ ~ သွားသည်။ 水灾使穷苦者更加贫穷了。
 မူပြာဆိုက် က၊ <mwe: pya hsait> = မူပြာကျ
 မူပြာပြာ က၊ <mwe: pya bya> 灰暗
 မူပြာရောင် နှ၊ <mwe: pya yaun> 灰色，暗色
 မူ့မုန် က၊ <mwe: hmon> 模糊，眼花
 မူ့ယောင်း က၊ <mwe: yaun:> 暗无光泽；干巴巴，枯干
 မူ့ယောင်းယောင်း က၊ <mwe: yaun: yaun:> 暗无光泽，干巴巴
 မူ့သိ က၊ <mwe: thi> 眼花
 မူ့သုတ်သုတ် က၊ <mwe: thout thout> 干巴巴，无光泽；အသားအရေမှာ ~ ဖြစ်နေသည်။ 皮肤变得干巴巴的了。
 မူ့ညှေ နှ၊ <mwe: thwei'> = မူ့ခြောက်
 မူ့ညှေညှေ က၊ <mwe: thwei' dhwei'> = မူ့ခြောက်ခြောက်
 မူ့တ် I က၊ <mut> ①(合)饿，饥饿，常用 ငတ် ~ ၊ ဆာ ~ ၊ ~ သပ် 等 ②闹饥荒 II နှ၊ <mut> (合) 细腻，滑膩；ချော ~ 光滑，滑溜
 မူ့တ်ကရော့ အ၊ <mut k-yaw'> 完了！糟了！
 မူ့တ်ကရော့ အ၊ <mut k-yaw:> = မူ့တ်ကရော့
 မူ့တ်ကြည် နှ၊ <mut kyi> 细腻的，细嫩的；အသားအရေ ~ သောအမျိုးသမီး 皮肤细嫩的女子
 မူ့တ်ငတ် က၊ <mut ngat> (诗) 饥饿，饥馑
 မူ့တ်စလင် နှ၊ <mut s-lin/ mu hs-lin> 穆斯林；~ ဘာသာ 伊斯兰教
 မူ့တ်ဆာ က၊ <mut hsa> = ဆာမူ့တ်
 မူ့တ်ညက် နှ၊ <mut nyet> 细腻，细嫩
 မူ့တ်တူး နှ၊ <mut htwa:> 细腻
 မူ့တ်မူ့တ်စက်စက် က၊ <mut mut set set> 细腻柔软
 မူ့တ်မူ့တ်စင် နှ၊ <mut mut sin> 细腻白皙
 မူ့တ်မူ့တ်ညက်ညက် က၊ <mut mut nyet nyet> 细腻
 မူ့တ်မူ့တ်မက်မက် က၊ <mut mut met met> 喜爱，珍爱
 မူ့တ်ရရွတ် က၊ <mut ya' yut> 细腻光滑
 မူ့တ်ရှား က၊ <mut sha:> 饥饿
 မူ့တ်သိပ် က၊ <mut theit> ① 饥渴，အစာရေစာ ~ သည်။ 饥饿。② 渴望；လွတ်လပ်ရေးကို ~ နေကြသည်။ 渴望独立。
 မူ့တ် I နှ၊ <mun> 孟族；~ ဘာသာ 孟文 II အ၊ <mwan> 哎！(答应声，缅甸妇女用) III နှ၊ <mun> (合) 崇高，高尚，如，ကောင်း ~ ၊ ထင် ~ ၊ ဖြတ် ~ 等
 မူ့တ်ခမာ နှ၊ <mun kh-ma> 孟吉蔑(语族)，孟高棉(语族)
 မူ့တ်ဂို နှ၊ <mun go> 蒙古，蒙古族，蒙古人
 မူ့တ်ဂိုတားတား နှ၊ <mun go ta: ta:> 鞑鞑族(人)
 မူ့တ်ဂိုလီးယား နှ၊ <mun go li: ya:> 蒙古

မူ့တ်ဆိုင် နှ၊ <mun zain:> ① = လခြမ်းဆိုင် ③ 孟族乐器演奏
 မူ့တ်နိုထရင်း နှ၊ <mun no ht-rin:> [英 monotreme] 【动】单孔目动物(哺乳类之分类，如鸭嘴兽)
 မူ့တ်မြတ် နှ၊ <mun myat> ① 高尚，高贵；~ သောစေတနာ 崇高的感情 / တိုင်းပြည်အတွက်မူ့တ်မြတ်မြတ်အသက်စွန့်ကြသော အာဇာနည်များ 为国捐躯的烈士们 ② 贵重，味美；~ သောစားဖွယ် 珍馐美味
 မူ့တ်မူ့တ်ရာရာ က၊ <mun mun ya ya> = မူ့တ်မူ့တ်ရည်ရည်
 မူ့တ်ရိုဗီယာ နှ၊ <mun ro vi ya> 蒙罗维亚(利比亚首都)
 မူ့တ်ရည် နှ၊ <mun yi / mun yei> 文雅，温文而雅；အပြောအဆိုအမူအရာအလွန် ~ လှသည်။ 举止言谈非常文雅。
 မူ့တ် I က၊ <mun:> 憋气；发闷，窒息；ဗုံးခတ်ထဲ၌ဆိုက်သလို ~ သလိုဖြစ်၏။ 心中感到烦闷，憋气。 / ရေ ~ သည်။ 被水呛得透不过气来。 / မီးခိုးကလည်းအသက်မရှူနိုင်အောင်ခိုးလှ ~ လှသည်။ 烟呛得人透不过气来。 II နှ၊ <mun:> (合) 正午；~ ထည့်ချိန် 正午 / ~ လွဲချိန် 日偏午时分 III အ၊ <mun:> 对男子亲切的称呼用语
 မူ့တ်ကျပ် က၊ <mun: kyat> 憋气，发闷，窒息；လေသန့်နည်းကာ ~ နေသည်။ 缺少新鲜空气而感到胸口发闷。 / အမှောင်ထုအတွင်းဝယ် ~ နေ၏။ 在黑暗中感到窒息。
 မူ့တ်ချက်နေ နှ၊ <mun: gyet nei> 正午的太阳
 မူ့တ်စောင်း I က၊ <mun: saun:> 过了正午 II နှ၊ <mun: zaun:> 下午
 မူ့တ်ဆွန်း နှ၊ <mun: hsun:> [英 monsoon] 季风，季节风 (在印度洋和亚洲南部，夏为西南风，冬为东北风)
 မူ့တ်တည့် I က၊ <mun: te'> 到正午；မူ့တ်မတ်မတ်တည့်သောအခါ 日当正午之时 II နှ၊ <mun: de'> 正午，午时
 မူ့တ်တည့်ပေါက် နှ၊ <mun: de' baut> 天窗
 မူ့တ်တည့်ပြင်ညီ နှ၊ <mun: de' byin nyi> 【天】子午面
 မူ့တ်တည့်မျဉ်း နှ၊ <mun: de' myin:> 【天】子午线；ဖောန ~ 本初子午线 / ~ စက်ဝိုင်းကရိယာ 子午仪
 မူ့တ်တည့်မှတ် နှ၊ <mun: de' hmat> = ထိပ်တည့်ရပ်
 မူ့တ်တည့်ရပ် နှ၊ <mun: de' yat> = ထိပ်တည့်ရပ်
 မူ့တ်တည့်ရိပ် နှ၊ <mun: de' yeit> 正午时分的人影
 မူ့တ်တိမ်း I က၊ <mun: dein:> 过了午时；~ ချိန် 日偏午时分 II နှ၊ <mun: dein:> 日偏午时分
 မူ့တ်နစ် က၊ <mun: nit> 沉溺，沉迷；သမုဒ္ဒရာတွင် ~ ကြကုန်၏။ 沉入大海。 / ကိုလိုနီနိုင်ငံပြည်သူများမှာခုကွပ်ကွပ် ~ ခဲ့ကြရ၏။ 殖民地国家人民生活在苦难之中。
 မူ့တ်မတ် က၊ <mun: mat> 日正当午
 မူ့တ်ယိမ်း I က၊ <mun: yein:> 过正午 II နှ၊ <mun: yein:> 日偏午时分
 မူ့တ်လတ် နှ၊ <mun: lat> 上午九时至十二时的一段时间